

အပြစ်တင် က၊ <a-pyit tin> 指责，嗔怪，责怪  
 အပြစ်ဒေါသ န၊ <a-pyit daw: tha> (文章的)弊病，缺点，毛病，缺陷  
 အပြစ်ဒဏ် န၊ <a-pyit dan> 刑罚，处罚，处分  
 အပြစ်ပေး က၊ <a-pyit pei> 惩处，判刑  
 အပြစ်ပုံချ က၊ <a-pyit pon khya> 将罪责全推在别人头上，片面责怪  
 အပြစ်ပူ က၊ <a-kyit pyu> ①犯罪： ဤမျှ ~ သူကိုဤမျှဒဏ်ပေး။ 犯此等罪者给此等惩罚。② = အပြစ်ယူ  
 အပြစ်ပြော က၊ <a-pyit pyaw> 责备，责怪，指责  
 အပြစ်ပို့ က၊ <a-pyit pho> ①归罪于，归咎 ②指责，斥责  
 အပြစ်ပွဲ က၊ <a-pyit phwe> 指责，责备  
 အပြစ်ယူ က၊ <a-pyit yu> 在意，介意，问罪，见怪： ခင်ဗျား ~ ယင်လဲခံရမှပဲ။ 你要问罪，我也只好受了。 / ဒီလိုလိုပီပီ တဲ့အတွက်အပြစ်မယူပါနဲ့ဗျာ။ 我这样做，请你不要见怪。  
 အပြစ်ရ က၊ <a-pyit ya> 被判罪： ထောင်ဒဏ်သုံးနှစ် ~ သွားတယ်။ 被判三年徒刑。  
 အပြစ်ရောက် က၊ <a-pyit yaut> 受到惩罚： ကြီးစွာသေ ~ ရှိသေးလေ၏။ 受到严惩而死。  
 အပြစ်ရှာ က၊ <a-pyit sha> 找碴儿，挑刺儿，挑毛病  
 အပြစ်ရှိ က၊ <a-pyit shi> 有罪，有过错  
 အပြစ်လွတ် က၊ <a-pyit lut> 使无罪，开脱： ~ အောင်လုပ်ပေးနိုင်သလော။ 能开脱吗？  
 အပြစ်လွတ် က၊ <a-pyit hlut> 宽恕，免罪，赦免  
 အပြစ်သင့် က၊ <a-pyit thin> = အပြစ်ရောက်  
 အပြစ်အဆာ န၊ <a-pyit a-hsa> ①毛病，缺点，过失 ②瑕疵  
 အပြစ်အနာ န၊ <a-pyit a-na> ①缺点，毛病，过失 ②瑕点  
 အပြစ်အနာအဆာ န၊ <a-pyit a-na a-hsa> ①缺点，毛病，弊病： ~ များကိုဖော်ပြထား၏။ 揭露了弊病。②瑕疵： ~ ကင်းသောမိန့် 无瑕的钻石  
 အပြည့် I န၊ <a-pyei' / a-pyi> (长短、数量、容量等)不短缺，满，足数 II က၊ <a-pyei' / a-pyi> 满满，整整： ရေအိုးထဲတွင်ရေ ~ ထည့်မထားချေ။ 水罐中没灌满水。  
 အပြည့်အကား က၊ <a-pyei' a-ka: / a-pyi' a-ka:> 满满地： ~ စားတယ်။ 吃得饱饱的。 / ~ သယ်ယူသွားသည်။ 装载得满满的。  
 အပြည့်အကျပ် က၊ <a-pyei' a-kyat / a-pyi' a-kyat> 挤挤插插，满满当当  
 အပြည့်အစုံ က၊ <a-pyei' a-son / a-pyi' a-son> 齐全，详尽，完美无缺： လိပ်စာ ~ 详细地址  
 အပြည့်အနှက် က၊ <a-pyei' a-hnet / a-pyi' a-hnet> 满满当当： စပါးကျီထဲ ~ ထည့်ထားတယ်။ 谷仓已装满。  
 အပြည့်အမောက် က၊ <a-pyei' a-maut> 满满，(东西装得)

冒尖： ထမင်းကိုပန်းကန်ထဲ ~ ထည့်သည်။ 碗里的饭盛得冒了尖。  
 အပြည့်အလျှမ်း က၊ <a-pyei' a-shan:> = အပြည့်အမောက်  
 အပြည့်အဝ က၊ <a-pyei' a-wa' / a-pyi' a-wa> 充分  
 အပြည့်အသိပ် က၊ <a-pyei' a-theit / a-pyi' a-theit> (塞得) 紧梆梆地，实实在在地： သေတ္တာထဲ ~ ထည့်ထားသည်။ 箱子里塞得实实的。  
 အပြည်ပြည်ဆိုင်ရာ န၊ <a-pyi byi hsain ya> 国际的： ~ ပင်လယ် 公海 / ~ ရေပြင် 国际水域  
 အပြည်ပြည်ထောင် န၊ <a-pyi byi daun> 各国  
 အပြည်ပြည်အတိုင်းတိုင်း န၊ <a-pyi byi a-tain: dain:> 各国  
 အပြတ် I န၊ <a-pyat> ①零头儿，断块： ချည်မျှင် ~ တွေ 短线头 / သစ်သား ~ ကလေးတွေ 木头块 ②断绝(关系)： ငါ့ကားနားမထောင်ယင်မင်းနဲ့ငါ ~ ပဲ။ 不听我的话，我就跟你一刀两断。③中断： ဆေး ~ မခံနိုင်။ 断了药不行。  
 II က၊ <a-pyat> 完全，彻底： ~ လုပ်သည်။ 做完，做到底。 / ~ ပြောလိုက်သည်။ 讲定。 / ~ မပြောနဲ့။ 不要把话讲绝了。  
 အပြတ်ပြတ်အလပ်လပ် က၊ <a-pyat pyat a-lat lat> 青黄不接，时断时续地： စားစရာသောက်စရာ ~ ဖြစ်နေတယ်။ 吃了上顿没下顿。  
 အပြတ်ရှင်း က၊ <a-pyat shin:> ①全部了结，清账： စာရင်း ~ သည်။ 算清账目。②(喻)置于死地  
 အပြတ်အတောက် န၊ <a-pyat a-taut> 残渣，碎块： သစ်သား ~ တွေကိုသိမ်းထား။ 把碎木头收起来。  
 အပြတ်အသား က၊ <a-pyat a-tha:> 坚决，明确，断然  
 အပြတ်အသတ် က၊ <a-pyat a- that> ①明显地，绝对的： ~ နိုင်တယ်။ 以压倒优势赢了。 / ~ ရှုံးတယ်။ 一败涂地。②全部，彻底 ③殊死地，激烈，竭尽全力： အကြိတ်အနယ် ~ တိုက်ခိုက်ကြသောတိုက်ပွဲကြီး 殊死的战斗  
 အပြုတ် I န၊ <a-pyout> 煮的食物： ကြက်ဥ ~ 煮鸡蛋 / ခေါက်ဆွဲ ~ 汤面 II က၊ <a-pyout> 彻底(摧毁)： ရန်သူရေတပ်ကို ~ ဖြုတ်ပစ်ရမည်။ 一定要把敌人的海军摧毁掉。  
 အပြုတ်ချ က၊ <a-pyout khya> 打垮  
 အပြုတ်တိုက် က၊ <a-pyout tait> 打垮，打倒，推翻  
 အပြုတ်နဲ့ က၊ <a-pyout hnan> 打垮  
 အပြန် န၊ <a-pyan> 平面  
 အပြန် န၊ <a-pyan> ①回来，回转，反过来，返回，回程： ရန်ကုန်သို့ ~ တွင် 在回仰光途中 ②反面： အကောင်း၏ ~ မှာ အဆိုး၊ အဆိုး၏ ~ မှာ အကောင်း 好的反面是坏，坏的反面是好。③倍： ဒီတံတားကြီးကဟိုတံတားထက် ~ ၂၀ကြီးတယ်။ 这座桥比那座桥大二十倍。④相当于十个ရေငါး 的时间，几秒钟